



ဗမာစစ်တပ်မှ ကရင်ပြည်သူလူထုများအား တိုက်ခိုက်မှုအပေါ် ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ ပြင်းထန်စွာရှုတ်ချသည့် သဘောထား ထုတ်ပြန်ကြေငြာချက်

နေ့စွဲ - ၂၀၂၀ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်

ကရင်ပြည်နယ်တွင်း နေထိုင်သော ကလေး (၃) ဦးမိခင် နော်မူးနော်အား ဗမာစစ်သား(၂)ဦးမှ သေနတ်ဖြင့် အနီးကပ် ရက်စက်စွာ အကြောင်းမဲ့ ပစ်သတ်ခဲ့သည့်အပေါ် ကရင်အမျိုးသမီးအစည်းအရုံး (KWO)မှ ပြင်းထန်စွာ ရှုတ်ချသည်။ ကလေး (၃) ဦး၏မိခင် အရွယ်ကောင်းအမျိုးသမီးတစ်ဦးအား သွေးအေးအေးဖြင့် ပစ်သတ်လိုက်သည့်ဖြစ်ရပ်သည် ဗမာစစ်တပ်မှသာ စွမ်းဆောင်နိုင်သော ရက်စက်ကြောက်မက်ဖွယ်ကောင်းသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ဤသို့သောပြုမူလုပ်ဆောင်ချက်မျိုးကို ဗမာစစ်တပ်မှ ထပ်မံ လုပ်ဆောင်နိုင်စွမ်း ရှိသည်ကို ခြိမ်းခြောက်သတိပေးလိုက်ခြင်း ဖြစ်သည်။ အဆိုပါ အကြမ်းဖက် သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး သတ်ဖြတ်သူ ဗမာစစ် သား ၂ ဦးမှ တာဝန်ယူရမည်ဖြစ်သည်။ တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်အတွက် သတ်ဖြတ်မှုကို ကျူးလွန် သောစစ်သားများအား ချက်ချင်းဖမ်းဆီး အရေးယူရန်နှင့် ပွင့်လင်းမြင်သာမှုအပြည့်အဝရှိစေရန် အရပ်သားတရားခုံရုံးတွင် ခုံရုံးတင် စစ်ဆေးမှုများ တာဝန်ယူဆောင်ရွက်ပါရန် မိမိတို့ KWO မှ တောင်းဆိုလိုက်သည်။ အမျိုးသမီးငယ် တစ်ဦးအား သတ်ဖြတ်မှုသည် ပြည်တွင်း ဥပဒေနှင့် နိုင်ငံတကာ ဥပဒေကို သိသာထင်ရှားစွာ ဆန့်ကျင်နေသည်။ မြန်မာအစိုးရအနေဖြင့် အခြေခံအကျဆုံးဖြစ်သည့် တရားဥပဒေစိုးမိုးရေးကို အား သွန်ခွန်စိုက် လုပ်ဆောင်ရမည့် အချိန်ရောက်ပြီးဖြစ်သည်။

နော်မူးနော်သည် ၂၀၂၀ ခုနှစ် ၊ ဇူလိုင် (၁၆) ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပါသည်။ ဗမာစစ်သား (၂) ဦးသည် နေ့လည်စာစားရန် စစ်စခန်းမှ ထွက်ခွာလာပြီး ဘုန်းကြီးကျောင်းတွင် ရပ်နားခဲ့ပါသည်။ ထိုနောက် ဖာပွန်ခရိုင်၊ ဒွယ်လိုး မြို့နယ်၊ ပိုလိုးထာရွာသို့ထွက်သွားပြီး နော်မူးနော်အိမ်သို့ ဝင်ရောက်ကာ အိတ်အလွတ်တစ် လုံးပေးပါရန် တောင်းခဲ့ပါ သည်။ သူမနောက် လှည့်လိုက်သည့်အချိန်တွင် စစ်သားတစ်ဦးမှ ၎င်းကိုင်ထားသော ရိုင်ဖယ်သေနတ်ကို မောင်းတင်ကာ နော်မူးနော်၏ ဘယ်ဖက်မျက် လုံး၊ ပါးစပ်နှင့်ရင်ဘတ်ကို ပစ်ခဲ့သည်။ ယင်းနောက် နော်မူးနော်ဝတ်ဆင်ထားသော လက် ဝတ်ရတနာများချွတ်ယူကာ ထိုရွာမှထွက် သွားခဲ့သည်။ နော်မူးနော်သည် မည်သည့်လက်နက်မှ ကိုင်ဆောင်ထားခြင်း မရှိသလို ထိုစစ်သားနှစ်ဦးအား ခြိမ်းခြောက် အကြပ် ကိုင်မှုလည်း မရှိခဲ့ပါဟု ဒေသခံတာဝန်ရှိသူတစ်ဦးမှ ပြောပါသည်။

ယခုနောက်ဆုံးဖြစ်သွားသည့် လူသားမဆန်သော ပစ်ခတ်သတ်ဖြတ်မှုသည် ဗမာစစ်တပ်၏ အရပ်သားများအပေါ် စနစ်တကျလူ့ အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကို ထင်ဟပ်စေသည်။ ယခုကဲ့သို့ ဗမာစစ်တပ်က တိုင်းရင်းသားလူမျိုးများအပေါ် ရက်စက်ကြမ်း ကြုတ်စွာ ပြုမူခြင်းသည် ၎င်းတို့၏ အာဏာစိုးမိုးရေးကို ဆက်လက် ပြဌာန်းထားရန်နှင့် ထိန်းချုပ်ထားနိုင်ရန် ကျင့်သုံးသောအထိ ရောက်ဆုံးနည်းဗျူဟာတစ်ခုဖြစ်သည်။ ထို့အပြင် ဗမာစစ်တပ်သည် ပြစ်မှုကျူးလွန်သည့် စစ်သားများကို ပြစ်ဒဏ်ကင်း လွတ်ခွင့်ပေး နေခြင်းသည် ပြစ်ဒဏ်ကင်း လွတ်ခွင့်အစဉ်အလာကို ခိုင်မာအားကောင်းစေပြီး စစ်တပ်၏ တရားစီရင်ရေး ယန္တရား၏ ပျက်စီးယိုယွင်း မှု ကို သက်သေပြနေသည့် သဘောဖြစ်သည်။

တိုင်းရင်းသားအမျိုးသမီးများသည် ၎င်းတို့၏ ဖြစ်တည်မှုနှင့် ဂုဏ်သိက္ခာကို ကြီးမားစွာထိခိုက်စေသည့် နိုင်ငံတော် အာဏာပိုင်များမှ အကာအကွယ်ပေးထားသော အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ သားကောင်များအဖြစ် မကြာခဏဆိုသလို ကြုံတွေ့ကြရသည်။ အကြမ်းဖက်ကျူးလွန်မှုအနည်းငယ်ကိုသာ အစီရင်ခံတင်ပြနိုင်ခဲ့ကြပြီး အမှုတိုင်ကြားခဲ့သော ရှင်သန်ကျန်ရစ် သူအများစုမှာလည်း တရားမျှတမှုမရရှိကြပေ။

တိုင်းရင်းသားဒေသများတွင် စစ်တပ်အင်အား တိုးချဲ့နေခြင်းသည် ဗမာစစ်တပ်မှ ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် တရားမျှတမှုရရှိစေရန် ဆောင်ရွက်ချက်များအတွက် ခြိမ်းခြောက်မှုနှင့် အကြောက် တရားကို ပိုမို တိုးပွားစေသည်။ နိုင်ငံတကာ ဥပဒေအရ မြန်မာပြည်ရှိ ပြည်သူများအားလုံးကို ကာကွယ်စောင့်ရှောက်ပေးရန် မြန်မာအစိုးရနှင့် စစ်တပ်တို့တွင် တာဝန်ရှိသည်။ ထိုတာဝန်များမှာ လူ့အခွင့်အရေးချိုးဖောက်မှု များ အား စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲ ဆိုခြင်း၊ အပြစ်ပေးခြင်းတို့ဖြစ် သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၂၁၂၂) သည် လက်နက်ကိုင် ပဋိပက္ခဖြစ်ပေါ်ခဲ့သော အဓိကပြဿနာ အရင်းအမြစ်များနှင့် အမျိုးသမီးများရင်ဆိုင်ကြုံတွေ့နေရသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု များအပြင် အထူးသဖြင့် အမျိုးသမီးများ အပေါ် ပစ်မှတ်ထား ကျူးလွန်သော ရာဇဝတ်မှုများအား တရားစွဲဆို အပြစ်ပေးရန် တောင်းဆိုထားသည်။

ဗမာစစ်တပ်သည် ကရင်ပြည်နယ်အပါအဝင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် မကြာသေးမီလများမှစကာ ထိုးစစ်ဆင်မှုများ တိုးချဲ့လုပ်ဆောင်လျက်ရှိသည်။ စစ်တပ်မှ ဝေးလံသောဒေသများရှိအရပ်သား ပြည်သူများအား ပစ်မှတ်ထားကာ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ မဒိမ်းပြုကျင့်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ် နှောင်ခြင်းနှင့် ဒေသခံကျေးရွာများသို့ အမြောက်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သည်။ ဗမာစစ် တပ်သည် ၎င်းတို့ဖြိုခွဲဖျက်ဆီး ခဲ့သော ပြည်သူတို့၏အသက်နှင့် အရာ ရာအားလုံးအတွက် လေးစားတန်ဖိုးထားမှု၊ တာဝန်ယူမှုမရှိပဲ ဆက်လက်လုပ်ရှားနေသည်။ စစ်တပ်အနေဖြင့် အရပ်သားပြည်သူများနေထိုင်သော ဒေသများမှ ၎င်းတို့၏ စစ်တပ်များအား ရုပ်သိမ်းရန် ငြင်း ဆန်နေခြင်းသည် ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်မှုဖြစ်စဉ်တို့အပေါ် စစ်မှန်သည့်ခံယူချက်နှင့် တာဝန်ယူမှုမရှိသည်ကို ပြသနေသည်။

တိုင်းရင်းသားဒေသတွင်း ဆက်လက်ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရန်နှင့် သက်သေအထောက်အထားများကို စုစည်းနိုင်ရန်အတွက် လွတ်လပ်သည့် စုံစမ်းစစ်ဆေးသူများ အထူးသဖြင့် မြန်မာနိုင်ငံအတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စီရင်ခံရန် တာဝန်ရှိသူ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိမှ လက်လှမ်းမီစေရန်အတွက် ပြုလုပ် ပေးရန် (KWO) မှ တောင်းဆို လိုက်သည်။ ထို့အပြင် အစိုးရနှင့်ဗမာစစ်တပ် ကိုလည်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သူများကို ရပ်တန့်ရန် တရားဥပဒေစိုးမိုးမှုရရှိစေရန် (စစ်တပ်နှင့်ရဲများကို ပြည်သူ့အစိုးရ၏ ထိန်းချုပ်မှု အောက် တွင် ထားရှိရန်နှင့် လွတ်လပ်မျှတသော တရားစီရင်ရေး ကဏ္ဍအပါအဝင်) တာဝန်ခံမှုရရှိစေရန် လိုအပ်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် ဥပဒေပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် ရမည် ဟုလည်း ကရင်အမျိုးသမီးအစည်းအရုံး (KWO) တောင်းဆို ပါသည်။

နော်မူးနော်သည် ယခုကဲ့သို့ အကြောင်းမဲ့ ပစ်သတ်ခံရပြီး သေဆုံးခြင်းမျိုးမဖြစ်သင့်ပေ။ ၎င်း၏ သားသမီးများမှာ လည်း အမိမဲ့သော ဘဝသို့ မရောက်ရှိသင့်ပါ။ ထို့အပြင် သူမ၏ ရပ်ရွာကလည်း ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်မှု မျိုးဖြစ်ဦး မလား ဆို သည့် အကြောက် တရားနှင့် နေထိုင်ရမည့် ဘဝမျိုးမရှိသင့်ပါ။ အရပ်သားပြည်သူများအနေဖြင့် စစ်တပ်၏ ရပ်စက်ကြမ်း ကြုတ်သော စစ်ပွဲများကြားတွင် ဆယ်စုနှစ်ပေါင်းများစွာ ဆက်ပြီးပိတ်မိမနေသင့်တော့ပေ။ မိမိတို့အားလုံးသည် ကြောက်ရွံ့ခြင်းမှ ကင်းဝေးသောဘဝကို ပိုင်ဆိုင်လိုကြသည်။ ယခုအချိန်သည် အစိုးရအနေဖြင့် လူ့အခွင့်အရေးချိုး ဖောက်အကြမ်း ဖက်မှုများကို ကျူးလွန်သူများ တာဝန်ခံမှုရရှိစေရန် အပြစ်ပေး အရေးယူမှုများ ပြုလုပ်ရမည့် အချိန်ဖြစ်သည်။

ဆက်သွယ်ရန်-

- ၁။ ဆရာမ ကညောဖေါ +၆၆ ၈၁၀၂၉၅၅၀၃
- ၂။ ဆရာမ စေးစေးဟဲ +၆၆ ၈၉၂၆၆၈၅၇၃